

၂၀

ထောမနာသီချင်း

ဆာ၊ ၁၀၃

8.8.8.8

ဂုဏ်တော်ချီးမွမ်း
Thomas Tallis (1509-1585)

၁။ ဧ ဂ သ ခင်း ဘု ရာ မြတ် ဂို အ
 ၂။ ကျေး ဘုရား တော် ဖြတ် အ ပေါင်း ထို့ ဂို အ
 ၃။ ရော ခေါင်း ဂို စစ် ပတ် က ရှ ကာ ဂို အ
 ၄။ စိတ် အေး ချမ်း သာ ဖြင်း များ အ ထွက်၊ အ

စေ့ ချီး မွမ်း ဖြင်း ငြိ ငြိ ငြိ လော့၊ သန့် ရှင်း သော နာ မ
 အောက် မေ့ မှု မွမ်း ဖြင်း လော့၊ အ ဖြစ် ဖြေ ခြင်း အ
 အောက် မေ့ မှု မွမ်း ဖြင်း လော့၊ ပျက် စီး ဖြင်း မှ ရွေး
 အောက် မေ့ မှု မွမ်း ဖြင်း လော့၊ ကောင်း စွာ ကျွေး သော ဘု
 ချီး မွမ်း ဖြင်း ငြိ ငြိ ငြိ လော့၊ ဧ ဂ သ ခင်း ဘု

တော် မြတ် ဂို ချီး မွမ်း ဖြင်း ငြိ ငြိ လော့။
 ဖြင်း တော် ဂို ချီး မွမ်း ဖြင်း ငြိ ငြိ လော့။
 ရား မြတ် ဂို ချီး မွမ်း ဖြင်း ငြိ ငြိ လော့။
 ရား မြတ် ဂို ချီး မွမ်း ဖြင်း ငြိ ငြိ လော့။ (အာ မင်)

၂၁

ချီးမွမ်းခြင်းကျူး

ဆာ၊ ၁၀၇: ၂၁-၂၂

8.8.8.8

Lowell Mason (1792-1872)

Majestically

၁။ မိုး အောက်တွင် နေ လူ မျိုး အ ပေါင်း ဘု ရာ မြတ် ကို ချီး မွမ်း ကြ ကုန်
 ၂။ က ရှ ကာတော် အ စဉ် တည် ဧါ။ က တိ တော် များ မြဲ အံ့ သ တည်း။
 ၃။ မှန် သော ဘု ရား ကိုး ကွယ် သူ များ၊ ရွှင် လန်း စွာ သီ ချင်း ဆို ကုန် ပါ။
 ၄။ ဤ လော က တွင် ဒု က္ခ ခံ စဉ်၊ ကောင်း ကင် ချမ်း သာ မြတ် ကို မျှော် လင့်၊